

အဆုတ်ငန်းဖျား နှ၊ <a- hsout ngan: phyā> 肺炎
 အဆုတ်ညွန့် နှ၊ <a- hsout nyun> 肺叶
 အဆုတ်နာ နှ၊ <a- hsout na> 肺结核, 肺癆; ~ ရောဂါ 肺病
 အဆုတ်ပမာဏ နှ၊ <a- hsout p-ma na'> 肺活量; အားကစား
 လှုပ်ရှားခြင်းသည်လူ၏ ~ အင်အားကိုကောင်းမွန်စေသည်။ 运动可
 扩大肺活量。
 အဆုတ်ပြွန် နှ၊ <a- hsout pyun> 支气管
 အဆုတ်ပြွန်ခက် နှ၊ <a- hsout pyun khet> 小支气管
 အဆုတ်မြွေးရောင် နှ၊ <a- hsout hmyei: yaun> 胸膜炎
 အဆုတ်ရောင်နာ နှ၊ <a- hsout yaun na> 肺炎
 အဆုတ်ရောင်ရောဂါ နှ၊ <a- hsout yaun yaw: ga> 肺炎
 အဆုတ်အဆိင်း နှ၊ <a- hsout a- hsain:> 迟疑, 犹豫, 退缩,
 畏缩; ~ မရှိပဲယတိပြတ်ဆုံးဖြတ်လိုက်တယ်။ 毫不迟疑当机
 立断。
 အဆန် နှ၊ <a- hsan> ①仁, 果仁 ②物体中像仁一样的东
 西, 硬块 ③悬在中间之物(如铃舌等) ④(喻)实质内
 容(指钱财、学问、荣誉等); ဟန်သာရှိ၍ ~ မရှိ။ 徒有虚
 名并无真才实学。 / ထိုပြောဆိုချက်သည် ~ ပါသောခြိမ်းခြောက်
 ခြင်းမျိုးသာဖြစ်၏။ 那种讲法不过是虚张声势借以吓
 人的言辞而已。 ⑤上行, 上溯, 逆流而上; ~ သင်္ဘော
 上行轮船 / ~ ရထား: 上行火车
 အဆန်ခတ် နှ၊ <a- hsan khat> 緬文符号 “(၀)” 的名称
 အဆန်ချောင့် က၊ <a- hsan khyau> 籽粒不饱满, 壳内空
 隙大; မြေပဲ ~ 花生秕子 / ကြက်ဥ ~ 空壳的, 散黄的,
 不新鲜的鸡蛋 / ~ နိုင်ငံရေးသမား: 草包政客
 အဆန်တိမ် နှ၊ <a- hsan ein> (果实的) 核壳
 အဆန်း နှ၊ <a- hsan:> 独特, 新奇, 新颖, 别致, 奇异, 新鲜
 (事), 奇怪; ဝါ ~ မဟုတ်ပါဘူး။ 这不足为奇。
 အဆန်းတကြယ် က၊ <a- hsan: d- gye> 奇特, 奇异, 奇巧,
 奇怪
 အဆန်းထွင် က၊ <a- hsan: htwin> 别出新裁, 创新
 အဆန်းအကြယ် နှ၊ <a- hsan: a- kye> 奇特, 奇异, 新奇
 အဆန်းအထူး နှ၊ <a- hsan: a- htu:> = အထူးအဆန်း
 အဆန်းအပြား နှ၊ <a- hsan: a- pyā> 新颖, 新奇, 奇妙, 奇
 异; စက်တပ်ကစားစရာ ~ များ: 新奇的机械玩具
 အဆိပ် နှ၊ <a- hseit> ①毒, 毒品, 毒液; ~ ခိုး: 毒气 / ~
 ဆူး: 毒刺 / ~ ဆေး: 毒药 / ~ လှူပြား: 毒箭 / ~ သီး:
 毒果 ②(喻)危害, 危险品; သေရည်သေရက်သည်လူငယ်တို့အ
 တို့ ~ ဖြစ်သည်။ 酒对年青人来说来说是危险品。 ③(喻)坏的
 癖好, 恶习, 足以造成危害的胆量、能力、怒火、傲气等
 အဆိပ်ကျ က၊ <a- hseit kya> 毒素消失, 毒性消失
 အဆိပ်ခိုက် က၊ <a- hseit khait> 中毒
 အဆိပ်ခတ် က၊ <a- hseit khat> 下毒, 投毒, 毒害
 အဆိပ်ဂလင်း နှ၊ <a- hseit g- lin:> [緬·英 အဆိပ် + gland]

毒腺
 အဆိပ်ငွေ့ နှ၊ <a- hseit ngwei> 毒气; ~ ကာခေါင်းစွပ် 防毒
 面具 / ~ သင့်သည်။ 中了毒气。
 အဆိပ်တက် က၊ <a- hseit tet> 毒性发作; မြွေပေါက်ခြင်းကြောင့်
 ~ လေသည်။ 被毒蛇咬伤毒性发作。
 အဆိပ်တောက် က၊ <a- hseit taut> 食物中毒; 中毒
 အဆိပ်ထိ က၊ <a- hseit hti> 中毒
 အဆိပ်ထန် နှ၊ <a- hseit htan> 有剧毒的, 毒性大的; ~
 သောမြွေ 有剧毒的蛇
 အဆိပ်ထုတ် က၊ <a- hseit htout> 摄取毒液; မြွေပေးမှ ~ ၍
 မြွေဆေးဖော်သည်။ 取出蝮蛇的毒液配制蛇药。
 အဆိပ်ခတ်ငွေ့ နှ၊ <a- hseit dat ngwei> 毒气; ~ ကာမျက်
 နှာခုံး: 防毒面具
 အဆိပ်ပိုးမွှားပုံး နှ၊ <a- hseit po: hmwa: bon:> [緬·英 အ
 ဆိပ်ပိုးမွှား + bomb] 细菌弹
 အဆိပ်ပင် နှ၊ <a- hseit pin> 毒草, 有毒植物; လူဆိုးကိုကူ
 ညီယင် ~ ရေလောင်းသလိုရှိမှာပေါ့။ 帮助坏人就象为毒草浇水。
 အဆိပ်ပြင်း နှ၊ <a- hseit pyin:> 剧毒的, 毒性大的
 အဆိပ်ပြယ်ဆေး နှ၊ <a- hseit pye zei:> 解毒药
 အဆိပ်ဖြေ I နှ၊ <a- hseit phyei> 【植】银合欢 II က၊ <a-
 hseit phyei> 解毒; ~ ဆေး: 解毒药
 အဆိပ်ပုံး နှ၊ <a- hseit bon:> [緬·英 အဆိပ် + bomb] 毒气
 弹
 အဆိပ်မိ က၊ <a- hseit mi> 中毒
 အဆိပ်မွန် က၊ <a- hseit hmun> 因毒性发作而呼吸困难
 အဆိပ်ရည် နှ၊ <a- hseit yei> 毒液, 毒汁
 အဆိပ်သင့် က၊ <a- hseit thin> 中毒
 အဆိပ်အတောက် နှ၊ <a- hseit a- taut> = အဆိပ်
 အဆိပ်အိတ် နှ၊ <a- hseit eit> 毒腺
 အဆုပ် နှ၊ <a- hsout> ①握紧, 攥紧, 捏紧 ②成团的, 成簇
 的, 成把的物品; ~ ~ ပွင့်သောပန်း: 成簇的花朵 / ထမင်း
 ~ ဥဆုပ်ပန်းကန်ဖတ်ထည့်လိုက်။ 抓三把饭放在碗里。
 အဆုပ်လိုက်အခိုင်လိုက် က၊ <a- hsout lait a- khain lait> 成
 团地, 成簇地, 成串地; ~ ပွင့်နေကြသောပိတောက်ပန်း: 正
 在绽开的一簇簇青龙木花
 အဆုပ်အခဲ နှ၊ <a- hsout a- khe:> 成块, 成团
 အဆုပ်အနယ် နှ၊ <a- hsout a- ne> 揉搓
 အဆုပ်အပြုတ် နှ၊ <a- hsout a- pyut> 成团, 成块
 အဆိမ့် နှ၊ <a- hsein> 香酥油腻的滋味(如: 核桃、花生、
 牛奶的味道)
 အဆိမ့်အဆိမ့် နှ၊ <a- hsein' a- ein> 香酥的食物; ~ အကြော်
 အလျော်ကိုသာစားသည်။ 只吃香酥的油炸食物。
 အဆွေ နှ၊ <a- hswei> ①朋友, 亲近的人 ②(昵称)朋友,